


KAWISESAN
Druwen Puri Sunia Carangsari



KAWISESAN
Druwen Puri Sunia Carangsari

1
 B

Handwritten text in Kawi script on a palm leaf, including a central illustration of a figure with a crown and a bull.

2
 A

Handwritten text in Kawi script on a palm leaf.

KAWISESAN
Druwen Puri Sunia Carangsari

၁၆ 2
B

၁၆၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ
ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ
ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ
ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ ဝမ်းနာရီ

၁၆ 3
A

Blank palm leaf with three holes.

KAWISESAN

Druwen Puri Sunia Carangsari

3 4 B

Handwritten text on a palm leaf manuscript strip, consisting of two columns of script.

9 5 A

Handwritten text on a palm leaf manuscript strip, consisting of two columns of script.

KAWISESAN
Druwen Puri Sunia Carangsari

9	5
	B

...
 ...
 ...
 ...

6	A
---	---

...
 ...
 ...
 ...

KAWISESAN
Druwen Puri Sunia Carangsari

၁	8
	B

၆
 ဟေ့အုပလူကွမ်ဟွဲအိဗမ္မေဟေ့အုပဟေ့အုပဟေ့အုပ
 ဖိတိကမ္မဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပ
 ပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပ
 ဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပ

၁	9
	A

ဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပ
 ဖိတိကမ္မဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပ
 ပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပ
 ဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပဟေ့အုပ

KAWISESAN

Druwen Puri Sunia Carangsari

9
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

10
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

KAWISESAN

Druwen Puri Sunia Carangsari

10
B

Handwritten text in two columns on a palm leaf. The script is an ancient form of Balinese. The left column begins with a small symbol resembling a 'U' or 'P'. The right column contains a continuous line of text.

11
A

Handwritten text in two columns on a palm leaf. The script is an ancient form of Balinese. The left column begins with a small symbol resembling a 'U' or 'P'. The right column contains a continuous line of text.

KAWISESAN
Druwen Puri Sunia Carangsari

11
 B

၁ ဣတ္ထိတိပဏာနာနာယုတ္တံ ဣတ္ထိတိပဏာနာနာယုတ္တံ
 ဣတ္ထိတိပဏာနာနာယုတ္တံ ဣတ္ထိတိပဏာနာနာယုတ္တံ
 ဣတ္ထိတိပဏာနာနာယုတ္တံ ဣတ္ထိတိပဏာနာနာယုတ္တံ
 ဣတ္ထိတိပဏာနာနာယုတ္တံ ဣတ္ထိတိပဏာနာနာယုတ္တံ

12
 A

၁ ဣတ္ထိတိပဏာနာနာယုတ္တံ ဣတ္ထိတိပဏာနာနာယုတ္တံ
 ဣတ္ထိတိပဏာနာနာယုတ္တံ ဣတ္ထိတိပဏာနာနာယုတ္တံ
 ဣတ္ထိတိပဏာနာနာယုတ္တံ ဣတ္ထိတိပဏာနာနာယုတ္တံ
 ဣတ္ထိတိပဏာနာနာယုတ္တံ ဣတ္ထိတိပဏာနာနာယုတ္တံ

KAWISESAN

Druwen Puri Sunia Carangsari

12
B

Handwritten text in two columns on a palm leaf manuscript. The script is an ancient form of Balinese or Javanese. The text is arranged in two columns, with a small hole on the left side of each leaf for binding.

13
A

Handwritten text in two columns on a palm leaf manuscript. The script is an ancient form of Balinese or Javanese. The text is arranged in two columns, with a small hole on the left side of each leaf for binding.

KAWISESAN
Druwen Puri Sunia Carangsari

13
B

Handwritten text in Balinese script on the left side of palm leaf 13.

Handwritten text in Balinese script on the right side of palm leaf 13.

14
A

Handwritten text in Balinese script on the left side of palm leaf 14.

Handwritten text in Balinese script on the right side of palm leaf 14.

KAWISESAN

Druwen Puri Sunia Carangsari

14
B

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns. The left column begins with a small symbol resembling a heart or a stylized character. The right column ends with a date-like notation '17 9 21'.

15
A

Handwritten text in Balinese script on a palm leaf manuscript strip. The text is arranged in two columns. The right column ends with a date-like notation '17 9 21'.

KAWISESAN
Druwen Puri Sunia Carangsari

၁၅၅	15	B
Handwritten text in Burmese script on palm leaf 15B.		

၁၅၆	16	A
Handwritten text in Burmese script on palm leaf 16A.		

KAWISESAN
Druwen Puri Sunia Carangsari

16
 B

Handwritten text in two columns on a palm leaf manuscript. The script is a traditional Balinese form, likely Kawi. The text is arranged in approximately four lines across the two columns.

17
 A

Handwritten text in two columns on a palm leaf manuscript. The script is a traditional Balinese form, likely Kawi. The text is arranged in approximately four lines across the two columns.

KAWISESAN

Druwen Puri Sunia Carangsari

19
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. On the right side of the strip, there are handwritten numbers: 19, 20, 21, 22, 23, 24.

20
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

KAWISESAN
Druwen Puri Sunia Carangsari

21
B

Handwritten text on palm leaf 21, consisting of two columns of script.

22
A

Handwritten text on palm leaf 22, consisting of two columns of script.

KAWISESAN
Druwen Puri Sunia Carangsari

22
 B

Handwritten text in Balinese script on a palm leaf manuscript, consisting of two columns of text.

23
 A

Handwritten text in Balinese script on a palm leaf manuscript, consisting of two columns of text.

KAWISESAN

Druwen Puri Sunia Carangsari

23
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column begins with a small symbol resembling a stylized '3' or '9'. The right column contains several lines of text, with some characters appearing to be in a different script or dialect.

24
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column begins with a small symbol resembling a stylized '3' or '9'. The right column contains several lines of text, with some characters appearing to be in a different script or dialect.

KAWISESAN
Druwen Puri Sunia Carangsari

25
B

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ဝါဆိုလပြည့်ကျော်တော်တော်
 မင်းသားကြီးတို့၏ ဝါဆိုလပြည့်ကျော်တော်တော်
 ဝါဆိုလပြည့်ကျော်တော်တော် ဝါဆိုလပြည့်ကျော်တော်တော်
 ဝါဆိုလပြည့်ကျော်တော်တော် ဝါဆိုလပြည့်ကျော်တော်တော်
 ဝါဆိုလပြည့်ကျော်တော်တော် ဝါဆိုလပြည့်ကျော်တော်တော်
 ဝါဆိုလပြည့်ကျော်တော်တော် ဝါဆိုလပြည့်ကျော်တော်တော်

26
A

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ဝါဆိုလပြည့်ကျော်တော်တော်
 မင်းသားကြီးတို့၏ ဝါဆိုလပြည့်ကျော်တော်တော်
 ဝါဆိုလပြည့်ကျော်တော်တော် ဝါဆိုလပြည့်ကျော်တော်တော်
 ဝါဆိုလပြည့်ကျော်တော်တော် ဝါဆိုလပြည့်ကျော်တော်တော်
 ဝါဆိုလပြည့်ကျော်တော်တော် ဝါဆိုလပြည့်ကျော်တော်တော်
 ဝါဆိုလပြည့်ကျော်တော်တော် ဝါဆိုလပြည့်ကျော်တော်တော်

KAWISESAN
Druwen Puri Sunia Carangsari

27	B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

28	A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

KAWISESAN
Druwen Puri Sunia Carangsari

28
B

Handwritten text on palm leaf 28, consisting of two columns of Javanese script.

29
A

Handwritten text on palm leaf 29, consisting of two columns of Javanese script.

KAWISESAN
Druwen Puri Sunia Carangsari

၅၉၀	38
	B

၅၉၀
 နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်
 နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်
 နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်
 နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

၅၉၀	39
	A

၅၉၀
 နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်
 နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်
 နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်
 နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ် နေ့စဉ်

KAWISESAN
Druwen Puri Sunia Carangsari

30	40
	B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column begins with the characters '20' and '33'. The right column begins with the characters '30' and '31'. The script is finely etched into the surface of the dried leaf.

31	41
	A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column begins with the characters '32' and '33'. The right column begins with the characters '32' and '33'. The script is finely etched into the surface of the dried leaf.

KAWISESAN
Druwen Puri Sunia Carangsari

37 41
B

Handwritten text in Balinese script on a palm leaf manuscript strip, featuring two columns of text and a small hole for binding.

38 42
A

Handwritten text in Balinese script on a palm leaf manuscript strip, featuring two columns of text and a small hole for binding.

KAWISESAN
Druwen Puri Sunia Carangsari

၅၃	42
	B

၅၀ ၊ နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် ၀ နေ့စဉ်အားဖြင့်
 နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့်
 နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့်
 နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့်

၅၃	43
	A

၅၀ ၊ နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် ၀ နေ့စဉ်အားဖြင့်
 နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့်
 နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့်
 နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့် နေ့စဉ်အားဖြင့်

KAWISESAN
Druwen Puri Sunia Carangsari

၅၅	53
	B

၅၅ နေပွဲကတည်းက ဘုရားကြီးကို ချီးကျူးတော်မူ၍ နေပွဲပွဲပွဲ
 ကိုယ်တို့ နေပွဲပွဲပွဲ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့
 ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့
 ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့

၅၆	54
	A

၅၆ နေပွဲကတည်းက ဘုရားကြီးကို ချီးကျူးတော်မူ၍ နေပွဲပွဲပွဲ
 ကိုယ်တို့ နေပွဲပွဲပွဲ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့
 ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့
 ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့ ကိုယ်တို့

KAWISESAN
Druwen Puri Sunia Carangsari

၅၃	58
	B

၅၃ ပုဏ္ဏားတို့ကွယ်၍ အနိမိတ္တံ ဟု ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍
 ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍
 ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍
 ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍

၅၄	59
	A

၅၄ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍
 ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍
 ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍
 ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍ ဟောတော်မူ၍

KAWISESAN
Druwen Puri Sunia Carangsari

62	B

၆၀
 မိမိတို့အားလုံးကလေးများကို ယူဆောင်ရာတွင် အထူးအထူး
 မွေးမြူစေလေကတည်းက ကိစ္စကားတို့ကို ပိုမိုစွာ စောင့်ရှောက်
 ပြုစုခြင်းအားလုံးကို ဝန်တော်အားဖြင့် အကဲဖြတ်
 စာတော်အားဖြင့် စိတ်နှလုံးကို စောင့်ရှောက်စေခြင်းတို့ကို

၆၁
 စိတ်နှလုံးကို စောင့်ရှောက်စေခြင်းတို့ကို ပိုမိုစွာ
 စောင့်ရှောက်စေခြင်းတို့ကို ပိုမိုစွာ စောင့်ရှောက်စေခြင်းတို့ကို
 စောင့်ရှောက်စေခြင်းတို့ကို ပိုမိုစွာ စောင့်ရှောက်စေခြင်းတို့ကို

63	A

၆၂
 အထူးအထူးအားဖြင့် စောင့်ရှောက်စေခြင်းတို့ကို ပိုမိုစွာ
 စောင့်ရှောက်စေခြင်းတို့ကို ပိုမိုစွာ စောင့်ရှောက်စေခြင်းတို့ကို
 စောင့်ရှောက်စေခြင်းတို့ကို ပိုမိုစွာ စောင့်ရှောက်စေခြင်းတို့ကို

၆၃
 စောင့်ရှောက်စေခြင်းတို့ကို ပိုမိုစွာ စောင့်ရှောက်စေခြင်းတို့ကို
 စောင့်ရှောက်စေခြင်းတို့ကို ပိုမိုစွာ စောင့်ရှောက်စေခြင်းတို့ကို
 စောင့်ရှောက်စေခြင်းတို့ကို ပိုမိုစွာ စောင့်ရှောက်စေခြင်းတို့ကို

KAWISESAN

Druwen Puri Sunia Carangsari

63
B

Handwritten text in Balinese script on the left side of the top palm leaf.

Handwritten text in Balinese script on the right side of the top palm leaf.

64
A

Handwritten text in Balinese script on the left side of the bottom palm leaf.

Handwritten text in Balinese script on the right side of the bottom palm leaf.

KAWISESAN

Druwen Puri Sunia Carangsari

63 64 B

Handwritten text on a palm leaf manuscript strip, likely a form of Javanese script (Kawisesan). The text is arranged in two columns and includes a small symbol at the top left.

64 65 A

Handwritten text on a palm leaf manuscript strip, continuing the Kawisesan script. The text is arranged in two columns and includes a small symbol at the top left.

KAWISESAN

Druwen Puri Sunia Carangsari

65
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. On the left side of the strip, there are small characters: '65' and 'B'. The main text consists of several lines of script, with some characters appearing to be in a different script or dialect than the main body of text.

66
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. On the left side of the strip, there are small characters: '66' and 'A'. The main text consists of several lines of script, with some characters appearing to be in a different script or dialect than the main body of text.

KAWISESAN

Druwen Puri Sunia Carangsari

67
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

68
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

KAWISESAN

Druwen Puri Sunia Carangsari

၂၀ 68 B

Handwritten text on a palm leaf manuscript strip, likely in Burmese script. The text is arranged in two columns. The left column begins with a small number '၆၆' and the right column begins with a small number '၇၀'.

၂၀ 69 A

Handwritten text on a palm leaf manuscript strip, likely in Burmese script. The text is arranged in two columns. The left column begins with a small number '၆၇' and the right column begins with a small number '၇၁'.

KAWISESAN

Druwen Puri Sunia Carangsari

පටු 72 B

Handwritten text in Sinhala script on a palm leaf, consisting of two columns of approximately 10 lines each.

පටු 73 A

Handwritten text in Sinhala script on a palm leaf, consisting of two columns of approximately 10 lines each.

KAWISESAN

Druwen Puri Sunia Carangsari

77
B

<p> ၁၅ ပ ၁၅ ၁၅ ၁၅ </p>	<p> ၁၅ ၁၅ ၁၅ ၁၅ ၁၅ </p>	<p> ၁၅ ၁၅ ၁၅ ၁၅ ၁၅ </p>
--	---	---

78
A

<p> ၁၅ ၁၅ ၁၅ ၁၅ ၁၅ </p>	<p> ၁၅ ၁၅ ၁၅ ၁၅ ၁၅ </p>	<p> ၁၅ ၁၅ ၁၅ ၁၅ ၁၅ </p>
---	---	---

KAWISESAN

Druwen Puri Sunia Carangsari

លេខ 78
B

Handwritten text on a palm leaf slip, consisting of two columns of script.

លេខ 79
A

Handwritten text on a palm leaf slip, consisting of two columns of script.

KAWISESAN

Druwen Puri Sunia Carangsari

83
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

84
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

KAWISESAN

Druwen Puri Sunia Carangsari

87
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

88
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

KAWISESAN

Druwen Puri Sunia Carangsari

88
B

Handwritten text on a palm leaf manuscript strip, likely containing a list or inventory. The text is written in a traditional script and includes several lines of characters.

89
A

Handwritten text on a palm leaf manuscript strip, continuing the list or inventory. The text is written in a traditional script and includes several lines of characters.

KAWISESAN

Druwen Puri Sunia Carangsari

ප්‍ර	89
B	

වස ඉතිහාසය සුඛසුඛය සුඛසුඛය වසර සුඛ
 නිසා සුඛය පුපුරා ගියාණි සුඛසුඛය සුඛසුඛය
 නිසා සුඛය පුපුරා ගියාණි සුඛසුඛය සුඛසුඛය
 වසර සුඛය පුපුරා ගියාණි සුඛසුඛය සුඛසුඛය

ප්‍ර	90
A	

වසර සුඛය පුපුරා ගියාණි සුඛසුඛය සුඛසුඛය
 වසර සුඛය පුපුරා ගියාණි සුඛසුඛය සුඛසුඛය
 වසර සුඛය පුපුරා ගියාණි සුඛසුඛය සුඛසුඛය

KAWISESAN

Druwen Puri Sunia Carangsari

№

90

B

Handwritten text in two columns on a palm leaf. The script is an ancient form of Balinese. The text is arranged in approximately 10 horizontal lines across the leaf.

№

91

A

Handwritten text in two columns on a palm leaf. The script is an ancient form of Balinese. The text is arranged in approximately 10 horizontal lines across the leaf. On the right side of the leaf, there is a faint, circular stamp or seal.

KAWISESAN

Druwen Puri Sunia Carangsari

92
B

Handwritten text on a palm leaf manuscript strip, likely containing a portion of the Kawisesan text.

93
A

Handwritten text on a palm leaf manuscript strip, likely containing another portion of the Kawisesan text.

KAWISESAN

Druwen Puri Sunia Carangsari

94
B

Handwritten text in Balinese script on a palm leaf manuscript strip, containing two columns of text.

95
A

Handwritten text in Balinese script on a palm leaf manuscript strip, containing two columns of text.

KAWISESAN

Druwen Puri Sunia Carangsari

96
B

Handwritten text on palm leaf 96, consisting of two columns of script.

97
A

Handwritten text on palm leaf 97, consisting of two columns of script.

KAWISESAN

Druwen Puri Sunia Carangsari

97
B
යප

Handwritten text in two columns on a palm leaf manuscript. The script is an ancient form of the Sinhala language, likely Kawi script. The text is arranged in two columns, with a small hole on the left side of each leaf for binding.

98
A
යප

Handwritten text in two columns on a palm leaf manuscript. The script is an ancient form of the Sinhala language, likely Kawi script. The text is arranged in two columns, with a small hole on the left side of each leaf for binding.

KAWISESAN

Druwen Puri Sunia Carangsari

100
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, with a small hole on the left side for binding. The script is finely etched into the surface of the dried leaf.

101
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, with a small hole on the left side for binding. The script is finely etched into the surface of the dried leaf.

KAWISESAN

Druwen Puri Sunia Carangsari

102
B

Handwritten text on palm leaf 102, written in two columns. The script is an ancient form of Balinese or Javanese. The text is arranged in approximately 10 lines across the length of the leaf.

103
A

Handwritten text on palm leaf 103, written in two columns. The script is an ancient form of Balinese or Javanese. The text is arranged in approximately 10 lines across the length of the leaf.

KAWISESAN

Druwen Puri Sunia Carangsari

103
B

Handwritten text on palm leaf 103, written in Balinese script. The text is arranged in two columns, with a small hole on the left side for binding. The script is dense and fills most of the leaf's surface.

104
A

Handwritten text on palm leaf 104, written in Balinese script. The text is arranged in two columns, with a small hole on the left side for binding. The script is dense and fills most of the leaf's surface.

KAWISESAN

Druwen Puri Sunia Carangsari

104
B

Handwritten text on palm leaf 104, consisting of two columns of script.

105
A

Handwritten text on palm leaf 105, consisting of two columns of script.

KAWISESAN

Druwen Puri Sunia Carangsari

105
B

Handwritten text in two columns on a palm leaf manuscript. The script is an ancient form of Indonesian, likely Kawi. The text is arranged in approximately 10 lines across the two columns.

106
A

Handwritten text in two columns on a palm leaf manuscript. The script is an ancient form of Indonesian, likely Kawi. The text is arranged in approximately 10 lines across the two columns.

KAWISESAN

Druwen Puri Sunia Carangsari

၇၀၀ 107 B

Handwritten text on palm leaf 107B, including the characters 'သီတီတီ' at the beginning.

၇၀၀ 108 A

Handwritten text on palm leaf 108A, including the characters 'သီတီ' at the beginning.

KAWISESAN

Druwen Puri Sunia Carangsari

110
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

111
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

KAWISESAN

Druwen Puri Sunia Carangsari

111
B

Handwritten text on a palm leaf manuscript strip, likely containing a list or inventory of items.

112
A

Handwritten text on a palm leaf manuscript strip, continuing the list or inventory from the previous strip.

KAWISESAN

Druwen Puri Sunia Carangsari

117
B

Handwritten text on a palm leaf manuscript strip, divided into two columns by a central hole. The script is an ancient form of Balinese or Javanese.

118
A

Handwritten text on a palm leaf manuscript strip, divided into two columns by a central hole. The script is an ancient form of Balinese or Javanese.

KAWISESAN

Druwen Puri Sunia Carangsari

ꦏꦮꦶꦱꦺꦱꦤ

119


B



ꦏꦮꦶꦱꦺꦱꦤ

120

A



KAWISESAN

Druwen Puri Sunia Carangsari

၁၅၀	120
	B

Handwritten text in two columns on a palm leaf manuscript. The script is a form of Burmese or Mon script. The text is arranged in approximately 10 lines across the two columns.



KAWISESAN

Druwen Puri Sunia Carangsari

